

မားတန်ခိုးရှင်၏ ဒဏ္ဍာရီ

မြားပျံသန်းသွားချိန် နှလုံးသားဟာ

အတူပျံသန်းသွားတယ်

(စာစဉ်-၁၉)



ဓားတန်ခိုးရှင်၏ ၁၅၅ ရာစု

Book 19

Chapter 1 (မိုးထိအောင် ထိုးတက်နေသော မဟာပြစ်မှု အရှိန်အဝါများ)

ဂျီနင်နဲ့ မီးလျှံတောင်ပံ ဘုရင်ကြီးရဲ့ အသံတွေဟာ တော်တော်ကြီး ကို ကျယ်လောင်လှပါတယ်။

"မင်းတို့ က အရှေ့ပိုင်း ရေစီးကြောင်းရဲ့ မိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၂ ဦးလား..."

"... မင်းဆရာကို မြန်မြန် ထွက်လာခိုင်းလိုက်..."

မိုးကောင်းကင်တစ်ခွင် ပဲ့တင်သံထပ် ထွက်ပေါ်နေတဲ့ အသံနက်ကြီး တွေကြောင့် ချီအင်ပါရီယာ ကလန်သားတွေလည်း တုန်လှုပ်လို့ သွားကြ ပါတယ်။ သူတို့ တွေလည်း အင်မော်တယ် နန်းတော် တံခါးဝအထိကို ထွက် လာပြီး လှမ်းကြည့်မိလိုက် ပါတော့တယ်။

အိမ်ရှေ့မင်းသား ချီဂျီဖန်းနဲ့ ဒုတိယ အင်းသမီး ချီဂျီယု၊ နင်ရဲ့ တပည့် တောင်ပြာတန်း ရှောင်ယုနဲ့ ချီကလန်ရဲ့ အမှုထမ်းအားလုံး ဂိတ်တံခါးဝ ကနေ မျှော်ကြည့်လိုက်မိ ကြတာပါ။ နင်က တောင်ထွတ် တစ်နေရာမှာ အရက်ခွက်ကို ကိုင်ရင်းနဲ့ မတ်တတ်ရပ်နေဆဲပါ။ အဝေးက ကောင်းကင်ပြင် တစ်နေရာမှာ တော့ မရေမတွက်နိုင်တဲ့ မိစ္ဆာသားရဲ့ စစ်သည် တွေ

တိမ်တိုက်စီးရင်း ချီတက်လို့ လာနေပါတယ်။

"ဒါက မီးလျှံတောင်ပံ ဘုရင်လား..."

ချီရူဖန်း မျက်နှာပျက်လို့ သွားပါတယ်။ ဒီပုံသဏ္ဍာန်ကို သူတခါမှ မ မေ့ခဲ့ဖူးပါဘူး။ ဒါက ထာဝရ အိပ်မက်ဆိုးကြီးပဲလေ။

ဒါပေမဲ့ အခု မီးလျှံတောင်ပံဘုရင်ကြီး ရင်ပေါင်တန်းပြီး လာနေတာ စုစုပေါင်းကို ၁၂ ဦးတိတိ ဖြစ်လို့ နေပါတယ်။

"ရွှေဝက်ဝံ ဘုရင်ကြီး၊ နှင်းမြေခွေး ဘုရင်ကြီး ... မမှားနိုင်ဘူး။ ဒါက အရှေ့ပိုင်း ရေစီးကြောင်းရဲ့ မိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၂ ပါးပဲ။ ချီအင်ပါ ယာမှာ သူတို့ ရဲ့ ပုံသဏ္ဍာန် အတိအကျကို မှတ်တမ်းတင် ထားတယ်"

ချီရူဖန်း မျက်နှာသွေး မရှိတော့ပါဘူး။

"၁၂ ဦးလုံး ရောက်လာတယ်လား..."

"အားလုံး ရောက်လာကြတယ်။ မီးလျှံတောင်ပံ အစောင့်အရှောက် ရာကျော်ပဲ သေသွားတာလေ။ ဘာဖြစ်လို့ ၁၂ ဦးလုံး ရောက်လာကြတာ လဲ"

အနက်ရောင် ဝတ်စုံဝတ် မင်းသမီးလေးလည်း မျှော်လင့်ချက်မဲ့ စိတ် ဓာတ်ကျလို့ သွားခဲ့ပါပြီ။

သူတို့ နှစ်ဦးမှာ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ခြင်း တာအို တံဆိပ် တော် အကြီးရှိပေမဲ့လည်း တစ်ယောက်ကို တစ်ကြိမ်စီပဲ အသုံးပြုလို့ ရမှာ လေ။ ပြီးတော့ ဒီမိစ္ဆာသားရဲ့ ဘုရင်ကြီးတွေရဲ့ အစွမ်းနဲ့ ဆိုရင် သူတို့ ဆီကို ချက်ချင်းဆိုသလိုကို စကြဝဠာ ခုန်ကျော်ခြင်းနဲ့ ခုန်ကျော်ပြီး ရောက်လာမှာ အသေအချာပဲလေ။

မီးလျှံတောင်ပံ ဘုရင်ကြီးက သူတို့ ကို သတ်ပစ်ချင်တယ်ဆို ဒီလောက နှစ်ပေါင်းများ စွာတောင် ထွက်ပြေးနေနိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေ နှစ်ပေါင်းများ စွာ အသက်ရှင် ထွက်ပြေးနိုင်နေရတဲ့ အကြောင်းအရင်းကလည်း မီးလျှံတောင်ပံ ဘုရင်ကြီးက သူတို့ ကို ဂရုမစိုက်လို့ ပါ။ ရတနာသိုက်ရဲ့ မြေပုံကို ရပြီးတဲ့ အခါမှာ တော့ မီးလျှံတောင်ပံ ဘုရင်ကြီးက ရတနာသိုက်ဆီပဲ အာရုံရောက် နေတော့တာလေ။ ချီကလန်သားတွေကို ရင်ဆိုင်ဖို့ သူ့ရဲ့ မီးလျှံတောင်ပံ အစောင့်အရှောက်တွေကိုပဲ တာဝန်လွှဲပေးလိုက်တာပါ။

"အရှေ့ပိုင်း ရေစီးကြောင်းရဲ့ မိစ္ဆာသားရဲဘုရင်ကြီး ၁၂ ပါး..."

ဒီနာမည်ကို ကြားလိုက်တော့ တောင်ပြာတန်း ရှောင်ယုလည်း မျက်နှာပျက်လို့ သွားပါတော့တယ်။

"ဒီလူတွေက မိစ္ဆာသားရဲ ဘုရင်ကြီး ၁၂ပါးလား..."

မရေမတွက်နိုင်အောင် များ ပြားတဲ့ မိစ္ဆာသားရဲ စစ်သည် တော်တွေကို ဦးဆောင်ပြီး ရောက်လို့ လာတဲ့ ၁၂ ဦးကို ချီရှောင်ယု ငေးမော ကြည့်နေမိပါတယ်။ ဒီ ၁၂ ဦး ခန္ဓာကိုယ်က ဖြာထွက်လို့ နေတဲ့ ကြောက်စရာကောင်းလွန်းလှတဲ့ အရှိန်အဝါကြောင့် သူမ ရင်ထိတ် တုန်လှုပ်လို့ သွားခဲ့ပါတယ်။ သူမ စိတ်ပူပန်စွာနဲ့

"ဆရာ... ဆရာက အခုမှ ကျွန်မကို တပည့်အဖြစ် လက်ခံထားတာ နော်.. မသေပါနဲ့ ဦး ဆရာရယ်... မသေပါနဲ့ နော်..."

အင်ပါရီယာချီကလန်နဲ့ သူမ သံယောဇဉ် ဖြတ်လိုက်ပြီဖြစ်လို့ တခြား မိသားစုနဲ့ သူငယ်ချင်းတွေ ဒီလောကမှာ မရှိနေတော့ပါဘူး။ နင်တစ်ဦးတည်းသာ သူမကို ကြင်ကြင်နာနာ ဆက်ဆံခဲ့တာပါ။

"ဆရာကို ငါ မသေစေချင်ဘူး...။ ဆရာ မသေရဘူးနော်..."

ရှောင်ယု ဆောက်တည်ရာမရ ဖြစ်လို့ နေပါတယ်။ သူမဆရာ သေ သွားပြီဆိုရင် သူမတစ်ဦးတည်းသာ ကျန်ရစ်တော့မှာ လေ။

ချီရူဖန်းရဲ့ မျက်နှာ သွေးဆုတ်ဖြူလျော် နေလို့ ပါ။ ဝမ်းနည်းကြေကွဲ စွာနဲ့ သူခေါင်းကို ခါယမ်းလိုက်ပြီး

"မိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၂ ပါးလုံး ပြန်ရောက်လာခဲ့ပြီ။ ချီအင်ပါယာ ရဲ့ အစွမ်းအထက်ဆုံးဆိုတဲ့ ခေတ်အချိန်ကတောင် သူတို့ တွေအနေနဲ့ ငါ တို့ ကို ချက်ချင်း ချေမှုန်းပစ်လိုက်လို့ ရခဲ့တယ်။ ဆရာကြီးဒက်နေ့ သူ တို့ ကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး ။ ဘယ်လိုမှ ..."

အရှေ့ပိုင်း ရေစီးကြောင်းရဲ့ မိစ္ဆာသားရဲ့ဘုရင်ကြီး ၁၂ ပါးက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေပါ။ ကြယ်တာရာ ကုန်းမြေတိုက်ကြီး၊ တိမ်တိုက် ကုန်းမြေ တိုက်ကြီးနဲ့ မီးလျှံ ကုန်းမြေတိုက်ကြီးတို့ အားလုံးက သိထားကြတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတွေပါ။

ပြောရရင် လခြမ်းကွေး ကမ္ဘာကြီးတစ်ခွင်မှာ ကို ဒီ ဘုရင်ကြီး ၁၂ ပါးက အရမ်း ကျော်ကြားလွန်းပါတယ်။ သူတို့ တွေ ၁၂ ဦးလုံး ပူးပေါင်း တိုက်ခိုက်မယ်ဆိုရင် ကောင်းကင် အင်မော်တယ်တွေတောင်မှ အသက် လှ ထွက်ပြေးရမှာ ပါ။

"ဒီမိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၂ပါးရဲ့ အစွမ်းအစနဲ့ ဆိုရင်... ဆရာကြီး ဒက်နေ့က တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ခြင်း တံဆိပ်တော် အကြီး ကို အသုံးပြုလိုက်ရင်တောင် ထွက်ပြေးလို့ မလွတ်ခင်ကို ဝိုင်းဝန်းတိုက် ခိုက်တာ ခံရမှာ ..."

ချီရူဖန်းက မျှော်လင့်ချက်မဲ့ တုန်လှုပ်စွာ ပြောလိုက်ပါတယ်။

တာအိုတံဆိပ်တော်ကို အသုံးပြုရတာ အချိန်တစ်ခုပေးဖို့ လိုအပ်ပါတယ်။ ကောင်းကင်အင်မော်တယ် အဆင့်ရောက်သွားပြီဆိုရင် မျက်စိတစ်မှိတ် အချိန်အတွင်းကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်နိုင်နေပါပြီ။

နင်ရဲ့ နောက်မှာ ရှိနေကြတဲ့ ချီအင်ပါရီယာ ကလန်သားတွေက ထိတ်လန့် ချောက်ချား နေကြပြီး တောင်ပြာတန်း ရှောင်ယုလည်း နင်ကို အသက်ရှင်သန်နိုင်ဖို့ ဆုတောင်းလို့ နေပါတယ်။

နင်ကတော့ တောင်ထွတ်မှာ မတ်မတ်ရပ်နေဆဲပါ။ ဒီမိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၂ ဦးနဲ့ ဘယ်လိုရင်ဆိုင် ရမယ် ဆိုတာကို စဉ်းစားရင်း သူ့ရဲ့ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ပြီး စမ်းသပ်ကြည့်လိုက် ပါတော့တယ်။ ဒီအခါမှာ တော့....

"ဝား.... ကောင်းလိုက်တာ..."

နင် တုန်လှုပ်သွားခဲ့ပါပြီ။ မိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၂ ပါးလုံး ရှိနေတဲ့ နယ်မြေတစ်ခွင်မှာ တော့ အဆုံးအစမဲ့တဲ့ သွေးအလင်းတို့ လွှမ်းမိုးနေလို့ပါ။ အပြစ်သား သွေးအလင်းတွေဟာ လှိုင်းလုံးတွေ အလား ဝန်းကျင်တစ်ခွင်ကို ဖြာထွက်နေတဲ့ အပြင် နေအလင်းက သွေးအလင်းပေါ် ဖြာကျလာတဲ့ အခါမှာ တော့ ဝိညာဉ် သရဲသဏ္ဍာန် ပုံရိပ်ယောင်တွေ ပေါ်လို့လာပါတော့တယ်။ မသေသင့်ပဲ သေခဲ့ရတဲ့ သူတွေရဲ့ ဝိညာဉ် သရဲတွေပါ။

" မဟုတ်ဘူး ... အားလုံးက အတူတူ မဟုတ်ပါလား..."

နင်သေချာ ပြန်ကြည့် ကြည့်လိုက်ပါတယ်။

"ဒီ မိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၁ဦးကိုပဲ မီတာ ရာကျော်မြင့်တဲ့ အပြစ်

သား သွေးအလင်းတွေ လွှမ်းမိုးနေတာ...။ ဒါပေမဲ့ ရွှေရောင်ဝက်ဝံခေါင်း နဲ့ မိစ္ဆာသားရဲဘုရင်ကြီး ဝန်းကျင်မှာ တော့ ဆွေးမြည့်ပျက်စီးမှု အနက် ရောင်အလင်း နည်းနည်းလေးပဲ ရှိနေပါလား...."

အမှန်ပါပဲ...။ မိစ္ဆာသားရဲ ဘုရင်ကြီး ၁၂ ပါးထဲမှာ အကျော်ကြားဆုံး ဖြစ်တဲ့ ရွှေဝက်ဝံ ဘုရင်ကြီးကနေတော့ အပြစ်သားသွေးရောင် အရှိန်အ ဝါတွေ ဖြာထွက်နေခြင်း မရှိလို့ ပါ။ နင်အရမ်းကို အံ့အားသင့်လို့ သွားပါ တယ်။ ပြီးတော့ ပိုပြီးလည်း စိတ်ပူသွားခဲ့ရတယ်လေ။ ဒီရွှေဝက်ဝံ မိစ္ဆာ သားရဲ ဘုရင်ကြီးက ဒီ ၁၂ ဦးမှာ အစွမ်းအထက်ဆုံး ခေါင်းဆောင်ကြီးအဖြစ် ကျော်ကြားတဲ့ အပြင်ကို အနည်းဆုံးသော ပြစ် မှု ပမာဏသာ ပိုင်ဆိုင်ထားတယ်လေ။ သူက အရမ်းကို သတိထားရမ ယ့် ပုဂ္ဂိုလ်ဆိုတာ သေချာနေပါပြီ။

"အရှေ့ပိုင်း ရေစီးကြောင်းရဲ့ မိစ္ဆာသားရဲ ဘုရင်ကြီး ၁၂ ဦး..."

နင်က အသံအကျယ်ကြီးနဲ့ အော်ပြောလိုက်ပါတယ်။

"ဆရာရဲ့ အမိန့်နဲ့ ငါက အင်ပါရီယာချီကလန်သားတွေကို လာကာ ကွယ် ပေးထားတာပဲ။ မင်းတို့ တွေ ဉာဏ်ကောင်းကြပြီးသားပဲ.. မြန်မြန် သာ ပြန်သွားကြပေတော့...။ တော်ကြာ ဆရာပြန်ရောက်လာရင် အား လုံး အသက်ပျောက် နေကြဦးမယ်"

"ဘယ်သူက မင်းဆရာလဲကွ။ ငါတို့ ကို နာမည်လေး ပြောစမ်းပါဦး"

မီးလျှံတောင်ပံ ဘုရင်ကြီးက ငေါက်ငမ်းပြီး မေးလိုက်ပါတယ်။

"သူက ဒီလောက်တောင် မလေးမစား ပြောဝံ့တယ်လား...။ ဒီ မူလ တာအို တန်ခိုးရှင်ရဲ့ တပည့်က အစွမ်းထက်တဲ့ လူတစ်ဦး ဖြစ်မှာ သေချာတယ်"

"ငါတို့ ညီအစ်ကိုတွေအားလုံး ရှိနေမှ တော့... ကောင်းကင်အင်မော် တယ် ရောက်လာရင်တောင် ကြောက်နေဖို့ မလိုဘူးလေ"

မိစ္ဆာသားရဲ ဘုရင်ကြီးတွေလည်း အချင်းချင်း စိတ်နဲ့ ဆက်သွယ် ဆွေးနွေးလိုက်ကြပါတယ်။ နင်ရဲ့ ဆရာက ဘယ်သူဖြစ်နိုင်မလဲ။ နင်ကို တော့ သူတို့ တွေ ရှိတယ်လို့ တောင် မထင်ထားကြပါဘူး။ သူတို့ နဲ့ ယှဉ် လိုက်ရင် နင်က မူလတာအို တန်ခိုးရှင်အဆင့်သာ ရှိသေးတယ်လေ။ မူ လတာအို တန်ခိုးရှင် တစ်ဦးအနေနဲ့ ... နင်ရဲ့ နတ်ဘုရား စိတ်အာရုံက အစွမ်းထက်တာကို ဖြန့်ကြက်လိုက်တဲ့ အချိန်မှာ တုန်းက သတိထားမိ ပေမဲ့လည်း မူလတာအို တန်ခိုးရှင်က မူလတာအို တန်ခိုးရှင်ပဲလေ။

မူလတာအို တန်ခိုးရှင် တစ်ဦးအနေနဲ့ မီးလျှံတောင်ပံ အစောင့်အရှောက် သုံးရာကို တစ်ယောက်မှ မလွတ်အောင် သတ်နိုင်လိ မ့်မယ်လို့ သူတို့ တွေ မထင်ထားခဲ့ကြပါဘူး။

"ညီအစ်ကိုတို့ ... ဘေးနားကနေသာ ရပ်ကြည့်ကြတော့..."

မီးလျှံတောင်ပံ ဘုရင်ကြီးက ပြောလိုက်ပါတယ်။

"တတိယ တစ်ခွင် စိတ်မပူပါနဲ့ ... ကောင်းကင်အင်မော်တယ် ရောက် လာရင် ညီလေးတို့ တားပေးထားပါ့မယ်"

"တတိယညီလေး ဒီ ချီအင်ပါရီယာ ကလန်သားတွေကိုသာ သွားဖမ်းချေ..."

တခြား မိစ္ဆာသားရဲ ဘုရင်ကြီးတွေ သူ့ကို ဝိုင်းပြီး ပြောလိုက်ကြပါတ ယ်။ ချီအင်ပါရီယာ ကလန်သားတွေကို ဖမ်းဆီးတဲ့ အသေးအဖွဲကိစ္စက သူတို့လို မိစ္ဆာသားရဲဘုရင်ကြီးတွေ အတူတူ လှုပ်ရှားဖို့ မလိုအပ်ဘူးလေ

"ကောင်လေး မြန်မြန် ပြောပြစမ်း..."

မီးလျှံတောင်ပံ ဘုရင်ကြီး အော်ငေါက်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာ တော့ မီးလျှံ လက်ဝါးကြီးတစ်ခု တောင်ထိပ်မှာ ရုတ်တရက် ပေါ်လို့ လာခဲ့ပါပြီ။ ဒီ ကြီးမားလှတဲ့ မီးလက်ဝါးကြီးဟာ အင်မော်တယ် နန်းတော်ဆီကို ဦးတည် ဝင်လာခဲ့တာပါ။ ချောက်ချား တုန်လှုပ်နေကြတဲ့ ချီကလန်သားတွေနဲ့ ရှောင်ယုလည်း နန်းတော်ထဲ ဝင်ပြေးပါတော့တယ်။

"ဝင်ခဲ့စမ်း"

အင်မော်တယ် နန်းတော်ကို နင်သိမ်းဆည်းလိုက် ပါတော့တယ်။

"မင်းက ငါ့ကိစ္စကို ဝင်ရှုပ်ရဲတယ်လား"

မီးလျှံတောင်ပံ ဘုရင်ကြီး အရမ်းကို ဒေါသထွက် သွားပါတယ်။ မီးလက်ဝါးကြီးက နင်ဆီကို ဦးတည်ချက် ပြောင်းလို့ သွားခဲ့ပါပြီ။

"မင်းဆရာ မရောက်လာမှ တော့လည်း ... မင်းအသက်ကို နုတ်ပြီး ငါ့ကိုယ်ငါ အမျက်ဖြေ ရတော့မှာ ပေါ့လေ"

"မင်း... မိစ္ဆာသားရဲကောင်..."

နင်လည်း ဒေါသထွက်ချင်ယောင် ဆောင်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်ဟာ မီးတာ ၃၀၀ မြင့်လို့ သွားခဲ့ပြီးသလို ခေါင်းသုံးလုံး လက်ခြောက်ဖက် ပညာရပ်ကိုလည်း ထုတ်သုံးလိုက်ပါတယ်။ သူ့လက်တွေထဲမှာ တော့ ဒက်နေ့ခား ၃ ချောင်းနဲ့ မိုးကောင်းကင်အဆင့် ဓားပျံ ၃ ချောင်း

ကို ကိုင်ဆွဲထားလို့ ပါ။

"ငါမင်းကို ပိုင်းပစ်မယ်"

နင်ရဲ့ ဓားဟာ ပိုးချည်မျှင်အလား မီးလက်ဝါးကြီးကို ပိုင်းချလိုက်ပါတော့တယ်။ နင်အခု ထုတ်သုံးလိုက်တဲ့ ဓားသိုင်းအဆင့်ဟာ ပြိုင်ပွဲတုန်းက သုံးခဲ့တဲ့ အဆင့်သာပါ။ မဟာလွတ်မြောက် အင်မော်တယ် တစ်ဦးလောက်တော့ အဆင့်ရှိနေတဲ့ ဓားသိုင်းပါ။

ဝုန်း ဝုန်း ဝုန်း

ပေါက်ကွဲသံကြီးတွေ ဆက်တိုက်ဆိုသလို ထွက်လို့ လာခဲ့ပါပြီ။ မီးလက်ဝါးကြီးလည်း လုံးဝ ပျောက်ကွယ်သွားသလို တောင်ထိပ်လည်း ပဲ့လို့ သွားခဲ့ပါပြီ။ ခေါင်းသုံးလုံး လက်ခြောက်ဖက် နင်က ဒေါသတကြီးနဲ့

"မိစ္ဆာကြီး... မင်းအဘိုးကို မင်း လာတိုက်ခိုက်ရဲတယ်ပေါ့လေ...။ ဘိုးဘိုးရဲ့ ဆရာသာ ဒီမှာ ရှိနေရင် မြေးလေး အသက်ပျောက်သွားလောက်ပြီကွဲ့.."

"အား... ဟား ဟား ဟား... ဟားဟား"

"ဒီ မူလတာအို တန်ခိုးရှင်လေးက သေရမှာ ကို မသိသေးဘူးပဲ..."

"ဒီလူသားက တော်တော်ကြီးကို အစွမ်းထက်တယ်ဟာ။ သူက ဖင်းဂျေ လမ်းစဉ် လျှောက်ထားသူပဲလေ။ ဒါကြောင့် မိုးကောင်းကင်တမျှ အသွင်ပြောင်းလဲခြင်းနဲ့ ခေါင်းသုံးလုံး လက်ခြောက်ဖက် သိုင်းပညာကို အသုံးပြုနိုင်တာ...။ ဒါကြောင့် လွတ်မြောက် အင်မော်တယ်ကိုတောင် သူကောင်းကောင်း ကြီး ရင်ဆိုင်နိုင်နေပြီလေ။ သူ့ရဲ့ ဓားသိုင်းက တကယ်ကို မဟာ လွတ်မြောက်အင်မော်တယ် အဆင့်မှာ ရောက်နေပြီ။ မဟာလွတ်မြောက် အင်မော်တယ်ကို သူယှဉ်ပြိုင်နိုင်နေပြီပဲ..."

"အမှန်ပဲ... သူက မူလတာအို တန်ခိုးရှင်ပေမဲ့လည်း မဟာလွတ်မြောက် အင်မော်တယ် တစ်ဦးလောက်ကို အစွမ်းထက်နေပြီ..."

"တတိယတစ်ခွင်... မဟာလွတ်မြောက် အင်မော်တယ်ကို ဒီလောက် အကွာအဝေးကနေ သေအောင် သတ်ပစ်ချင်ရင် ကမ္ဘာရဲ့ သဘာဝ စွမ်းအင်တွေကို ဒီထက်ပိုပြီး ထိန်းချုပ်နိုင်မှ ရမှာ .. ဒါကြောင့် နည်းနည်း ထပ်ပြီးလေ့ကျင့်လိုက်ဦး..."

တခြား မိစ္ဆာသားရဲ ဘုရင်ကြီးတွေ စနောက်လိုက်ကြပါတယ်။

အမှန်ပါပဲ... မီးလျှံတောင်ပံ ဘုရင်ကြီးသာ မှော်ရတနာကို အသုံးပြုမယ် ဆိုရင်တော့ မဟာလွတ်မြောက် အင်မော်တယ်ကို သတ်ဖို့ ဆိုတာ လွယ်လွယ်ကလေးပါ။ ဒါပေမဲ့ သဘာဝ စွမ်းအင်ကနေ ဖန်တီးထားတဲ့ မီးလက်ဝါးနဲ့ မဟာလွတ်မြောက် အင်မော်တယ်ကို သတ်မယ် ဆိုရင်တော့ ... ဒီအဆင့်အထိကို သူရောက်ကို မရောက်သေးတာပါ။

"ဟမ်..."

မီးလျှံတောင်ပံ ဘုရင်ကြီးလည်း မျက်နှာသုန်မှုန်စွာနဲ့ အရှေ့ကို ပျံသန်းလို့ သွားပါတယ်။ မီးလျှံလို ရဲရဲနီနေတဲ့ ချိတ်ကောက်ကြီး ၆ ခုဟာ သူ့ရဲ့ ဝန်းကျင်မှာ ပေါ်လို့ လာခဲ့ပါပြီ။ တစ်ခုချင်းစီဟာ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ တည်ရှိမှုတွေပါ။ ပြီးတော့ အင်မော်တယ် အဆင့် မှော်ရတနာတွေချည်းပါ။

"ခွေးကောင်လေး .. သေပေတော့..."

မီးလျှံတောင်ပံဘုရင်ကြီးလည်း တကယ် အစွမ်းပြလိုက်ပါပြီ။

"မိစ္ဆာကြီး..."

နင်လည်း မာန်သွင်း အော်ဟစ်လျက် သိမ်းစွန့်ရဲတစ်ကောင်အလား

အနီကပ် တိုက်ခိုက်ဖို့ အတွက် မီးလျှံတောင်ပံ ဘုရင်ကြီးဆီ အမြန်ဆုံး ပျံသန်းလို့ သွားပါတော့တယ်။

"ဒီကောင်လေးက တော်တော် အစွမ်းထက်တာပဲ... သူ့ရဲ့ ကိုယ်ဖော့ သိုင်းက လွတ်မြောက် အင်မော်တယ်တွေနဲ့ ယှဉ်လိုက်ရင်တောင် တော် တော်စွမ်းတယ် ပြောလို့ ရနေပြီ"

"သူ့မှာ တကယ်ကို အလားအလာ ရှိနေတာ...။ သူ့သာ နောက်ပိုင်း မြေကမ္ဘာအဆင့်ကို ရောက်လာတယ်ဆိုရင် ငါတို့ လောက်ကို အစွမ်းထက် လာလိမ့်မယ်"

"ဒါပေမဲ့လည်း သူသေတော့မှာ လေ"

"ဒါပေမဲ့.. သတိတော့ထားကြ.. သူ့ဆရာက အချိန်မရွေး ပေါ်လာနိုင် တယ်"

မိစ္ဆာသားရဲ့ ဘုရင်ကြီးတွေလည်း အချင်းချင်း ပျင်းရိပျင်းတွဲ စကားပြောပြီး တိုက်ပွဲကို ကြည့်လို့ နေကြပါတယ်။

မီးလျှံတောင်ပံ ဘုရင်ကြီးရဲ့ ချိတ်ကောက်ကြီး ၆ ချောင်းဟာ အင်မတန်ကြီးမားတဲ့ မီးမြွေနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲလို့ သွားခဲ့ ပါပြီ။ မီးမြွေနဂါးကြီးက ဒေါသတကြီးနဲ့ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေတဲ့ နင်ဆီကို ပျံသန်းဝင်ရောက်လို့ သွားပါတော့တယ်။ နင်နဲ့ ရင်ဆိုင်တွေ့လိုက်ခဲ့ပါပြီ။

ရွှစ် ရွှစ် ရအစ်

နင်ရဲ့ လက်ထဲက ဓားအလင်းတွေ ပြောင်းလဲလို့ သွားခဲ့ပါပြီ။

အစောပိုင်းက ဒက်နေ့ဓား ၃ချောင်းနဲ့ မိုးကောင်းကင်အဆင့် ဓားပျံ ၃ ချောင်းကို သူ အသုံးပြုနေခဲ့တာပါ။ ဒါပေမဲ့ ချက်ချင်းပဲ မိုးကောင်းက

င်အဆင့် ဓားပျံ ၃ချောင်းကို သိမ်းဆည်းလိုက်ပြီးတော့ ကျွဲတစ်ထောင် ဓားကြီးနဲ့ တခြားအင်မော်တယ် ဓားပျံ ၂ ချောင်းကို ထုတ်ယူလိုက်ပါ တော့တယ်။

ကျစ် ကျစ်...

မီးလျှံမြွေနဂါးကြီးက လျှပ်စီးမိုးကြိုးအလား နင်ဆီကို ဝင်လို့ လာခဲ့ပါပြီ။ ဒါပေမဲ့ သူ့ကို ကြောက်စရာကောင်းလှတဲ့ ဓားချက်က အသင့်စောင့်ကြိုနေလို့ ပါ။

နင်ရဲ့ ဓားအလင်းဟာ နတ်နဂါးနက်ကြီး တစ်ကောင်အလား ပြောင်းလဲလို့ သွားခဲ့ပါပြီ။ ကြောက်မက်ဖွယ် ကောင်းလွန်းလှတဲ့ နတ်နဂါးနက်သဖွယ် ဓားအလင်းဟာ သစ်ဆွေးတုံးအလား မီးလျှံမြွေနဂါးကြီးကို ဖျက်ဆီးလိုက်ပြီး ချိတ်ကောက်ကြီး ၆ ချောင်းကို တစ်စစီ လွင့်စဉ်လို့ သွားစေပါတော့တယ်။

"ဘာ..."

မီးလျှံတောင်ပံ ဘုရင်ကြီး အရမ်းကို တုန်လှုပ်လို့ သွားခဲ့ပါပြီ။

"သေပေတော့..."

အစောပိုင်းက ဒေါသတွေ တရှူးရှူး တရှားရှား ထွက်လို့ နေတဲ့ နင်ရဲ့ မျက်လုံးမှာ လူသတ်ငွေ့ စိတ်ဆန္ဒတွေ လက်လို့ သွားခဲ့ပါပြီ။

ရွှစ်

ချက်ချင်းဆိုသလိုပဲ မီးလျှံတောင်ပံ ဘုရင်ကြီးအနားကို သူရောက်လို့ လာခဲ့ပြီလေ။

ဓားအလင်း ၆ ခုဟာ နတ်နဂါးနက်ကြီး ၆ ကောင်အလား ဆက်တို

က်ဆိုသလို ပြောင်းလဲလို့ သွားတဲ့ အပြင် ကမ္ဘာလောက တစ်ခွင်လုံးနဲ့ သူတို့ ရဲ့ အရှိန်အဝါနဲ့ ပြည့်လို့ သွားခဲ့ပါပြီ။

"မြန်မြန်.. နံပါတ် ၃ ညီလေးကို ဝိုင်းကယ်ကြ..."

ရွှေဝက်ဝံ ဘုရင်ကြီး မျက်နှာ ပျက်လို့ သွားခဲ့ပြီလေ။

"မကောင်းဘူး..."

တိမ်ဘုရင်လည်း မျက်နှာပျက်လို့ သွားခဲ့ပါပြီ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ..."

"သူ့အစွမ်းတွေ..."

"ဒီလူသားက..."

မိစ္ဆာသားရဲ့ ဘုရင်ကြီးတွေက ကောင်းကင်အင်မော်တယ် ရောက် လာရင် တားဆီးဖို့ အတွက် အဝေးမှာ ပဲ စောင့်နေခဲ့ကြတာပါ။ ဒီလို သ နားစရာ မူလတာအို တန်ခိုးရှင်လေးက ချက်ချင်းကြီးကို ကြောက်မနန်း လိလိ အစွမ်းတွေ ထုတ်ပြလိုက်မယ်လို့ ထင်ကို မထင်ထားမိကြဘူးလေ ။ နင်ရဲ့ အရှိန်အဝါတွေဟာလည်း ကြောက်မနန်းလိလိကို တိုးလာခဲ့သ လို ဓားသိုင်းဟာလည်း အင်မတန်မှ ကို နက်နဲ သိမ်မွေ့သွားခဲ့ပါပြီ။

ရွှစ် ရွှစ် ရွှစ်

နဂါးနက်ကြီး သဖွယ် ဓားအလင်းတွေဟာ ခုခံလို့ မရနိုင်တဲ့ တိုက်ခို က်ချက်တွေပါ။

"မဖြစ်နိုင်ဘူး.. "

အနီးကပ် တိုက်ခိုက်ရတဲ့ အတွက် မီးလျှံတောင်ပံ ဘုရင်ကြီး ထွက်ပြေးဖို့ အခွင့်အရေး မရခဲ့တော့ပါဘူး။ ချက်ချင်းဆိုသလိုပဲ နင်ရဲ့

စားအလင်း ၆ ခုဟာ သူ့ကို ဝန်းရံလို့ သွားပြီး အသက်ကို နုတ်ယူလိုက်ကြ ပါတော့တယ်။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လို့ သွားကြပါတယ်။ ကမ္ဘာလောက တစ်ခွင်လုံး တိတ်ဆိတ်သွားတဲ့ အလားပါ...။ အဝေးကနေ ကြည့်လို့ နေကြတဲ့ မိစ္ဆာသားရဲတွေလည်း မယုံနိုင်အောင် ဖြစ်နေကြပါတယ်။ ဒါပေမဲ့ မိစ္ဆာသားရဲဘုရင်ကြီးတွေ မျက်နှာကတော့ တည်ကြည် လေးနက်လာခဲ့ပါပြီ။

နင်က လေထဲမှာ မတ်တတ်ရပ်လျက်နဲ့ မီးလျှံတောင်ပံ ဘုရင်ကြီးရဲ့ မှော်ရတနာအားလုံးကို သိမ်းဆည်းလိုက် ပါတော့တယ်။ သူပြုံးနေလို့ပါ။

"မင်းတို့ ကို ငါနည်းနည်းလေး လှည့်စားမိခဲ့တဲ့ အတွက် တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်နော်။ ဒါပေမဲ့ ငါလည်း တကယ်ကို မတတ်နိုင်လို့ ပါ။ မင်းတို့ ၁၂ ဦးလုံးက အရမ်း အရမ်းကို နာမည်ကြီးတယ်လေ။ ကြယ်တာရာ ကုန်းမြေတိုက်ကြီးမှာ နှစ်ပေါင်း ဒီလောက်ကြာအောင် ကျင်လည်နေခဲ့ပြီးမှ တော့.. မင်းတို့ ၁၂ ဦးလုံးအတွက် ပူးပေါင်းအသုံးပြုလို့ ရမယ့် အရမ်း အစွမ်းထက်တဲ့ ဝင်္ဂါပါကို ပိုင်နေလောက်ပြီလို့ ငါထင်မိခဲ့လို့ ပါကွာ။ ဒါကြောင့် မင်းတို့ ထဲက တစ်ယောက်ကို အရင်ဆုံး စိတ်မကောင်းစွာနဲ့ သတ်လိုက်ရတာနော်..."

Chapter 1 ပြီးပါပြီ။
ဆက်ပါဦးမည်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 19

Chapter 2 (ထွန်ခြစ်အလား ဓားနှင့် လယ်ကွယ်သဖွယ် ကောင်းကင်ဘုံ)

ကျန်ရစ်နေတဲ့ မိစ္ဆာသားရဲဘုရင်ကြီး ၁၁ ဦးဟာ အရမ်းကို ဒေါသထွက်လို့ သွားခဲ့ပြီး အံကိုတင်းတင်းကြိတ်လိုက် ကြပါတယ်။ သူတို့ တွေ ဒီလောက်အထိ အရမ်းနာမည်ကြီးလာရတဲ့ အဓိက အကြောင်းအရင်းကလည်း မဟာတိမ်ပျံဝက်ဝံ ဝက်ပါကို တီထွင်နိုင်ခဲ့ကြလို့ ပါ။ ဒါက သူတို့ ၁၂ ဦးအတွက် အရမ်းကို သင့်တော်တဲ့ ဝက်ပါပေါ့။ ရွှေဝက်ဝံ ဘုရင်ကြီးက ဝက်ပါရဲ့ ဗဟိုချက်မကို နေရာယူပြီး ကျန်တဲ့ မိစ္ဆာသားရဲ ဘုရင်ကြီး ၁၂ ဦးက သူ့ကို ဝိုင်းဝန်း ကူညီပေးရတာပါ။ ဒီမှာ ဝက်ပါက အင်မတန်ကြီးမားတဲ့ ဝက်ဝံပျံကြီးတစ်ကောင် အဖြစ် အသွင်ပြောင်း သွားပါလိမ့်မယ်။ ဒါက တိုက်ခိုက်ဖို့ အတွက်ကော.. ခုခံကာကွယ်ဖို့ အတွက်ပါ အရမ်းကို အသုံးဝင်တဲ့ ဝက်ပါပါ။ ကောင်းကင်အင်မော်တယ် ဂိုဏ်းချုပ်ကြီးတောင်မှ ဝက်ပါကို ရင်ဆိုင်လိုက်ရတာနဲ့ ထွက်ပြေးသွားကြမှာ မလွဲပါဘူး။ ဒီဝက်ပါသာ တကယ် အသုံးပြုဖြစ်ခဲ့ရင် နင်လည်း ထွက်ကို ပြေးရတော့မှာ ပါ။

ဒါပေမဲ့... မီးလျှံတောင်ပံ ဘုရင်ကြီး အသက်ပျောက် သွားခဲ့ပြီလေ။

သူက ဝက်ပါမှာ ဗဟိုချက်တောင်ပံ အစိတ်အပိုင်းအတွက် တာဝန်ယူ ပေးရတာပါ။ သူမရှိတော့တာနဲ့ အရမ်းကို ရှုပ်ထွေးနက်နဲတဲ့ မဟာတိမ် ပျံဝက်ပံ ဝက်ပါကို အစွမ်းကုန် ထုတ်သုံးလို့ မရတော့ပါဘူး။

"သူက ငါတို့ ကို လိမ်သွားတာ..."

"သူတောင်းစားလေး..."

"ဘာဖြစ်လို့ ဒီလူကောင်လေးက ဒီလောက်အထိ အစွမ်းထက်နေရ တာလဲ။ သူလို လူမျိုး ကြယ်တာရာ ကုန်းမြေတိုက်ကြီးမှာ ရှိတယ်လို့ ငါကြားတောင် မကြားဖူးဘူး။ တိမ်တိုက်ကော မီးလျှံ ကုန်းမြေတိုက်ကြီး တွေကောပဲ..."

မိစ္ဆာသားရဲဘုရင်ကြီးတွေ တကယ်ကို မမျှမတ လှည့်စား ခံလိုက်ကြ ရတာပါ။ ကောင်းကင် အင်မော်တယ် တစ်ဦးလောက်ကို အစွမ်းထက် တဲ့ ပုဂ္ဂိုလ်မှ သာ မီးလျှံတောင်ပံ ဘုရင်ကြီးကို အချိန်တိုလေးအတွင်း သတ်ဖြတ်နိုင်မှာ ပါ။ ဒီလို ကောင်းကင်အင်မော်တယ် တစ်ဦးလောက် ကို စွမ်းတဲ့ သူတွေ အားလုံးဟာလည်း အရမ်းကို ကျော်ကြားကြပါတယ် ။ ပြီးတော့ နင်က အခုမှ အစောပိုင်း မြေကမ္ဘာအဆင့်ကို ရောက်လာခဲ့ တာ ဖြစ်လို့ သူ့ရဲ့ ဉာဏ်အလင်းက မူလတာအိုအဆင့်နဲ့ သိပ်ပြီး မတိမ်း မယိမ်းပဲ ရှိပါသေးတယ်။ ဒါ့အပြင်ကို သူ့ရဲ့ ကိစ္စမ်းအင်အဆင့်က အထွတ်အထိပ် မြေကမ္ဘာအဆင့်ဖြစ်တဲ့ မိစ္ဆာသားရဲ ဘုရင်ကြီး ၁၂ ပါးထက် ကို အဆင့် သုံးဆင့်လောက် နိမ့်လို့ နေဆဲပါ။ မိစ္ဆာသားရဲ ဘုရင်ကြီးတွေ အားလုံးမှာ လည်း အင်မော်တယ်အဆင့် မှော်ရတနာတွေ ရှိနေသေးတယ်လေ။

ဒီအချက်တွေကြောင့် လည်း နင်က အလစ်အငိုက် တိုက်ခိုက်နိုင်ခဲ့ တာပါ။

"ဟား ဟား ... မီးလျှံတောင်ပံ ဘုရင်ကြီး မရှိတော့ဘူး ဆိုတော့ကာ ... မင်းတို့ တွေ ဝင်္ကံပါကို ပြင်ဆင်နိုင်ကြမှာ မဟုတ်တော့ဘူးလေ။ ငါ့ကို သတ်ချင်ရင်လား... မင်းတို့ တွေ အရည်အချင်း မမီသေးပါဘူးကွာ... "

လေထဲမှာ မတ်တတ် ရပ်ရင်းနဲ့ နင် အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

"မင်းတို့ အားလုံးကို အခုပဲ ထွက်ခွာသွားစေချင်တယ်။ နောက်ဆိုရင် အရှေ့ပိုင်း ရေစီးကြောင်းရဲ့ မိစ္ဆာဘုရင်ကြီး ၁၁ ပါးလို့ နာမည် ပြောင်းလိုက်ကြပေါ့။ တကယ်လို့ မင်းတို့ တွေ ငါ့ကို တိုက်ခိုက်လိုက်မယ် ဆိုရင် တော့ အရှေ့ပိုင်း ရေစီးကြောင်းရဲ့ မိစ္ဆာသားရဲ ဘုရင်ကြီး ၉ ပါး ဒါမှ မဟုတ် ၈ ပါး ဆိုပြီး ဖြစ်သွားမယ်နော်"

"ခွေးကောင်လေး..."

"လူသား... မင်းနာမည်ပြောစမ်း"

"မင်းက ဘယ်သူလဲ.."

မိစ္ဆာသားရဲဘုရင်ကြီးတွေ အရမ်းကို ဒေါသထွက်လို့ နေကြပါပြီ။ အခုဆို နင်ကိုသတိထားရမယ် ဆိုတာကို သိထားကြပေမဲ့လည်း ဘယ်သူမှ ထွက်ခွာသွားဖို့ မစဉ်းစားထားကြပါဘူး။ သူတို့ သွေးသောက် ညီအစ်ကို တစ်ဦးကို နင်က သတ်ခဲ့တယ်လေ။ တကယ်လို့ သူတို့ တွေ ထွက်ခွာသွားကြမယ်ဆိုရင် လုံးဝမျက်နှာပျက်စရာကို ဖြစ်မှာ ပါ။ သူတို့

လို လွတ်မြောက် အင်မော်တယ်တွေ အတွက် ကပ်ဘေးသုံးပါးနဲ့ ပေးဆပ်ခြင်း ကိုးပါးဟာ တဖြည်းဖြည်းကို ကြမ်းတမ်းလို့ လာပြီး နောက်ဆုံးမှာ သူတို့ ပဲ ပျောက်ကွယ် သွားကြရမှာ လေ။ ဒါကြောင့် မသေခင်မှာ နာမည်က အရမ်းကို အရေးကြီးပါတယ်။

သူတို့ တွေ ထွက်မပြေးကြတဲ့ အတွက် နင်လည်း နည်းနည်းတော့ စိတ်ပျက်လို့ သွားပါတယ်။ မိစ္ဆာသားရဲ့ ဘုရင်ကြီးတွေသာ ထွက်သွားကြမယ်ဆိုရင် သူတို့ ရဲ့ ဌာနချုပ်တွေဆီကို နောင်အချိန်မှ တိတ်တိတ်လေး လိုက်သွားပြီး တစ်ဦးချင်း သတ်ပစ်လိုက်ရုံပါ။

"နားထောင်ကြဦး..."

နင်က ရယ်မောလိုက်ပြီးတော့

"ငါက အင်မော်တယ် ဒက်နေ့... ဂျီနင်လို့ လည်း သိကြတယ်"

"အင်မော်တယ် ဒက်နေ့... ဂျီနင်..."

မိစ္ဆာသားရဲ့ဘုရင်ကြီး ၁၁ ပါးလုံး ဒီနာမည်ကို ဘယ်မှာ ကြားဖူးလည်း စဉ်းစားကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ကြယ်တာရာ၊ တိမ်တိုက်နဲ့ မီးလျှံ ကုန်းမြေတိုက်ကြီး တစ်ခွင်မှာ ဒီနာမည်ကို တစ်ခါမှ တောင် မကြားဖူးခဲ့ပါဘူး။

"ငါက အင်ပါရီယာ ချီကလန်သားတွေကို ကတိပေးထားခဲ့တာ။ သူတို့ကို ကာကွယ်ပေးပါ့မယ်လို့ လေ"

နင်က ရယ်မောလို့ နေဆဲပါ။

"မင်းတို့ အားလုံး မြန်မြန် ထွက်သွားကြချေ..."

မိစ္ဆာသားရဲ့ ဘုရင်ကြီးတွေလည်း စိတ်နဲ့ ဆက်သွယ်

ဆွေးနွေးလိုက်ကြပါတယ်။ သူတို့ တွေ အားလုံး ဆုံးဖြတ်ချက် ချထားခဲ့ပြီးကြပြီလေ။ ထွက်ခွာသွားရမယ်။ လာနောက်နေတာလား။ ဒီ နေရာမှာ ကောင်းကင်အင်မော်တယ် ဂိုဏ်းချုပ်ကြီး ဆိုရင်တောင်မှ သူ တို့ တွေ ဆက်ပြီး တိုက်ခိုက်ကြမှာ ပါ။ သူတို့ ရဲ့ သွေးသောက် ညီအစ်ကို တစ်ဦး သေဆုံးသွားခဲ့ပြီလေ။ သူတို့ တွေ ဒီအတွက် သွေးကြွေးမဆပ်ပဲ ထွက်ခွာ သွားကြရမှာ လား။

"ဝင်္ဂပါကို ပြင်ဟေ့"

ရွှေဝက်ဝံ ဘုရင်ကြီး စိတ်နဲ့ ဆက်သွယ်လိုက်ပါတယ်။

ဝေါ.. ဝုန်း

မမြင်ရတဲ့ ကိစ္စမ်းအင် အမျှင်တန်းတွေဟာ မိစ္ဆာသားရဲ ဘုရင်ကြီး ၁၁ ပါးရဲ့ ခန္ဓာကိုယ် ဝန်းကျင်ကနေ ဖြာထွက်လို့ လာခဲ့ပါပြီ။ သူတို့ တွေ က ငရဲနဂါး ကောင်းကင်သော့ ဝင်္ဂပါကို ပူးပေါင်း တိုက်ခိုက်မှုပညာရ ပ်ကို အသုံးပြုလိုက်တာပါ။ ဒီမှာ ပဲ သူတို့ ရဲ့ ကိစ္စမ်းအင်တွေအားလုံး ချိတ်ဆက်ပြီး မျှဝေအသုံးပြုလို့ ရလာမယ်လေ။ ကိစ္စမ်းအင်တွေလည်း ပူးပေါင်းသွားတာဖြစ်လို့ တိုက်ခိုက်မှု အင်အားတွေလည်း ပိုပြီး ပြင်းထန် လာခဲ့ပါပြီ။

"သူ့ကို သတ်ဖို့ အတွက် အစွမ်းကုန်သာ ထုတ်သုံးကြ..."

ရွှေဝက်ဝံ ဘုရင်ကြီးစိတ်နဲ့ ဆက်သွယ်လိုက်ပါတယ်။

ဝုစ်

ချက်ချင်းဆိုသလိုပဲ... မိစ္ဆာသားရဲ ဘုရင်ကြီး ၁၁ ပါးဆီမှာ အင်မော် တယ်မှော်ရတနာတွေ တစ်ခုပြီး တစ်ခု ပေါ်လို့ လာခဲ့ပါပြီ။ ရွှေဝက်ဝံ ဘု ရင်ကြီး ဝန်းကျင်မှာ တော့ ပုလဲအမျိုးအစား မှော်ရတနာ ၉၉ ခု ပေါ်ထွ

က်လာခဲ့ပါပြီ။ ပုလဲ တစ်လုံးစီဟာ အင်မော်တယ်အဆင့် မှော်ရတနာရဲ့ အရှိန်အဝါတွေ ကိုယ်စီ ဖြာထွက်နေလို့ ပါ။ ဒါက အစုံလိုက်ရှိတဲ့ မှော်ရ တနာ အမျိုးအစားပါ။ မိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၂ ပါးရဲ့ ခေါင်းဆောင် ဖြစ်တာကြောင့် လည်း သူက ကောင်းကင်အင်မော်တယ် တစ်ဦးလောက် ကို အစွမ်းထက်သူပါ။ ကောင်းကင်အင်မော်တယ် ဂိုဏ်းချုပ်ကြီးတောင် မှ သူနဲ့ ရင်ဆိုင်တိုက်ခိုက်အပြီးမှာ ဆုတ်ခွာသွားခဲ့ရတယ်လေ။ ဒါကြောင့် လည်း အရမ်းကို ထူးခြားတဲ့ အင်မော်တယ် မှော်ရတနာ တစ်ခု သူ့ဆီ မှာ ရှိနေခဲ့တာပါ။

ဝုန်း

သူတို့ တွေ ဝင်္ကံပါနဲ့ ချိတ်ဆက်လိုက်ကြတဲ့ အချိန်မှာ ပဲ နင်လည်း ရှေ့ကို တိုးလာခဲ့ပါပြီ။

"သတ်"

"သူ့ကို သတ်ကွာ..."

"ခွေးကောင်လေး..သေစမ်းကွာ..."

မိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၁ ပါးလည်း ကိစ္စမ်းအင်တွေကို ချိတ်ဆက်မျှဝေပြီး သူတို့ ရဲ့ ကိုယ်စီရဲ့ အစွမ်းအထက်ဆုံး ပညာရပ်တွေ ကို ထုတ်သုံးလိုက်ကြ ပါတော့တယ်။ မဟာတိမ်ပျံ ဝက်ဝံ ဝင်္ကံပါ မရှိ တော့ပေမဲ့လည်း ကိစ္စမ်းတွေကို ချိတ်ဆက်ပြီးတော့ အစွမ်းအထက်ဆုံး ပညာရပ်တွေကို ထုတ်သုံးနိုင်ကြပါသေးတယ်။

အလင်းရောင်တန်းတွေ ကောင်းကင်ထက် ပေါ်လို့ လာခဲ့ပါပြီ။ တောင်ပံ တစ်ခုကို မီတာ ၃၀၀၀လောက် ကြီးမားတဲ့ မီးငှက်ကြီးတစ်ကောင်၊ အနက်ရောင် ရေအလင်းတန်းတစ်ခုက နင်ဆီကို ဦးတည်ဝင်လာခဲ့ပါပြီ

။ အဆုံးအစမဲ့တဲ့ ရွှေရောင် အလင်းတန်းကလည်း နင်ကို ထိုးစိုက်ဝင် ရောက်လို့ လာခဲ့ပြီလေ။

နင်ကော မိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၁ ပါးလုံးကောကာ မဟာစကြဝ ဋ္ဌာ တာအိုနဲ့ ပတ်သက်ပြီး ဉာဏ်အလင်း အချို့ ရထားပြီးသားပါ။ အား လုံးပဲ ကမ္ဘာရဲ့ သဘာဝ စွမ်းအင်တွေကို အသုံးပြုလိုက်ပြီး ပတ်ဝန်းကျင် အချိန်ကို ရပ်တန့်ဖို့ ကြိုးစားလိုက်ပါတယ်။ ရန်သူကို ချည်နှောင် ထိန်းချုပ်နိုင်ဖို့ နဲ့ အဝေးကို တည်နေရာ ရွှေ့ပြောင်းခြင်းနဲ့ ထွက်ပြေးသွားလို့ မရအောင်ပါ။

ဒါပေမဲ့လည်း တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း တံဆိပ်တော် အ ကြီးကိုတော့ အသုံးပြုပြီး ထွက်ပြေးလို့ ရပါသေးတယ်။ ဒါပေမဲ့.. ဒီအချိ န်မှာ ဘယ်သူက ထွက်ပြေးပါ့မလဲ။

"မိစ္ဆာဘုရင်ကြီး သေသွားပြီ..."

"ဒီ လူသားက ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက် နေပါလား..."

အနောက်မှာ ပါလာကြတဲ့ မိစ္ဆာသားရဲ့ တပ်မဟာကြီးဟာ မီးလျှံ တောင်ပံ ဘုရင်ကြီးရဲ့ တကယ့်လက်ရွေးစင် စစ်သည် တွေနဲ့ ဖွဲ့စည်း ထားတဲ့ တပ်မဟာကြီးပါ။ လွတ်မြောက်အင်မော်တယ် ၁၀ ဦး၊ မူလတာ အိုတန်ခိုးရှင်နဲ့ ဝမ်ရှင်းသူတော်စင်ပေါင်း မြောက်မြားစွာ ပါဝင်တဲ့ တပ် မဟာကြီးတစ်ခုပါ။ ဒါပေမဲ့ သူတို့ ရဲ့ ဘုရင်ကြီးက တစ်ချက်တည်းနဲ့ အ သက်ပျောက် သွားရမှ တော့.. သူတို့ တွေ ဘယ်လိုလုပ် ဝင်ရောက် တိုက်

ခိုက်ရဲပါတော့မလဲ။

အခုဆို တခြားမိစ္ဆာသားရဲ့ ဘုရင်ကြီးတွေလည်း ဒီလူသားလေးကို ဝိုင်းဝန်း တိုက်ခိုက်ကြပါပြီ။ ဒီလို အဆင့်တွေရဲ့ တိုက်ပွဲမှာ သူတို့လို ပွန်းရပ်ကလေးတွေက ဝင်မပါသင့်တော့ဘူးလေ။

"ပတ်ဝန်းကျင် စကြဝဠာက ပိတ်ဆို့သွားခဲ့ပြီ။ တည်နေရာ ရွှေ့ပြောင်းခြင်းနဲ့ သွားလို့ မရတော့ဘူး"

"ကြည့်ရတာ ဒီလူသားကို မလွတ်စေချင်တော့ဘူး ထင်တယ်။ သူ့ကို မသေသေအောင် ဝိုင်းသတ်ကြတော့မှာ "

မိစ္ဆာသားရဲ့တွေလည်း အဖြစ်အပျက်ကို မြင်ပြီး မျက်လုံးအရောင်တွေ လက်လို့ လာခဲ့ပါပြီ။ သူတို့ အမြင်မှာ တော့ မိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၁ ပါးလုံး ဝိုင်းဝန်းတိုက်ခိုက်ရင်တော့ အသာစီး ရကို ရမှာ လေ။ ဒီလူသားကို သတ်နိုင် မသတ်နိုင်ကတော့ ပြောရခက်လှပါတယ်။

ခေါင်းသုံးလုံး လက်ခြောက်ဖက်နဲ့ နင်ဟာ မီတာ ၃၀၀ အမြင့် ရှိနေပါတယ်။ သူ့ရဲ့ ဓားရှည် ၆ ချောင်းလုံးဟာလည်း မီတာ ၃၀၀ အရွယ် ရှိနေခဲ့ပါပြီ။ ဓား ၆ လက်ကို စက်ဝိုင်းသဏ္ဍာန် ဝှေ့ယမ်းပြီး တိုက်ခိုက်လိုက်တဲ့ အခါမှာ တော့ ဓားအလင်းတွေဟာ ကောင်းကင်ထက် ဖြာထွက်လို့ သွားခဲ့ပါပြီ။ မိစ္ဆာသားရဲ့ ဘုရင်ကြီး ၁၁ ပါးရဲ့ တိုက်ခိုက်မှုတွေကို ခုခံလိုက်ပါတော့တယ်။

"သတ်ကွာ.."

တိုက်ခိုက်မှုတွေကို ကာကွယ်ထားရင်းနဲ့ မိစ္ဆာသားရဲ့ ဘုရင်ကြီးတွေ

အနား နင် တဖြည်းဖြည်း တိုးကပ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတာကြောင့် .. သူ ဘယ်လောက်များ မြန်မြန် ရွေ့လျားနိုင်မှာ လဲ...။ မိစ္ဆာသားရဲဘုရင်ကြီးတွေက ချက်ချင်းပဲ ဝေးရာကို ဆုတ်ခွာသွားကြပါတယ်။ ပြီးတော့ ရွှေဝက်ဝံ ဘုရင်ကြီးရဲ့ ပုလဲအမျိုးအစား မှော်ရတနာဟာ အရမ်းကို ကြောက်စရာ ကောင်းလွန်းလို့ နေပါတယ်။ ပုလဲ တစ်လုံးစီဟာ ကြယ်တာရာ အသေးလေးအလား နင်ကို ကြိတ်ခြေဖို့ အတွက် ပြေးဝင်လာခဲ့ပါတယ်။ ဒီ ပုလဲလုံးတွေကို ခုခံကာကွယ်ရတာမှာ .. ပုလဲလုံးတွေဟာ တောင်ကြီး တစ်တောင်လောက်ကို လေးလံတဲ့ အတွက် နင်တကယ်ကို အသည်းအသန် ခုခံလို့ နေရပါတယ်။ နောက်ထပ် မိစ္ဆာဘုရင်ကြီး တစ်ပါးဖြစ်တဲ့ တောင်မိစ္ဆာဘုရင်ကြီးကလည်း နောက်ထပ် တောင်လို မှော်ရတနာအမျိုးအစား တစ်ခုနဲ့ နင်ကို တိုက်ခိုက်လို့ ပါ။ ဒီတောင်လို မှော်ရတနာက ပုလဲလုံးမှာ ပါဝင်တဲ့ အင်အားတွေထက်တောင် ပိုပြီး ပြင်းထန်ပါသေးတယ်။ ဒါပေမဲ့ သူ့မှာ တော့ ဒီလို တောင်မှော်ရတနာက တစ်ခုတည်းသာ ရှိလို့ တော်ပါသေးတယ်။

ဓားဆိုတာက လျင်မြန်မှုကို အားပြုရတဲ့ လက်နက်ပဲလေ။ တခြားတိုက်ခိုက်မှုတွေ အားလုံးကို နင်အေးအေးဆေးဆေး ကာကွယ်နိုင်ခဲ့ပေမဲ့လည်း အင်အားပြင်ထန်လှတဲ့ တိုက်ခိုက်မှုတွေ အောက်မှာ တော့ နင်အရေးနိမ့်လို့ လာခဲ့ပါပြီ။

"ဟား ဟား ဟား.. တစ်ခွင်.. ဒီလူသားက ကောင်းကင်အင်မော်တယ် တစ်ဦးလောက် စွမ်းပေမဲ့လည်း တစ်ခွင်လည်း ကောင်းကင်အင်မော်တယ်လောက် စွမ်းတယ်လေ။ ကျွန်တော်တို့ အားလုံးက ဒီလောက်အထိ အစွမ်းမထက်ပေမဲ့လည်း အားလုံးပူးပေါင်း တိုက်ခိုက်လိုက်ရင်တော့ သူ့ကို ဖိအား ကောင်းကောင်း ပေးလို့ ရပါတယ်။ ဒါပေမဲ့ သူက ဖင်းဂျေ လ

မ်းစဉ် လျှောက်သူလည်း ဖြစ်ပြီးတော့ ပြန်လည် ကောင်းမွန်နိုင်စွမ်း အရမ်းကို မြင့်မားတယ်လေ။ အို.. ဘယ်လိုပဲဖြစ်ဖြစ် သူနည်းနည်းချင်း ထိခိုက်လာမှာ ပါ။"

"ငါတို့ ဒီလို ဆက်ပြီး တိုက်ခိုက်နိုင်ရင် သူသေရမှာ ပဲ..."

"ငါ့ညီအစ်ကိုတို့ သတိထားကြဟေ့...။ သူ့ကို တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ခြင်း တံဆိပ်တော်အကြီး မသုံးလိုက်စေနဲ့ ..."

"စိတ်မပူပါနဲ့ အစ်ကိုကြီးရေ.... ကျွန်တော်တို့ တွေက အင်မော်တယ် အဆင့် မှော်ရတနာ လက်နက်တွေနဲ့ သူ့ကို ဆက်တိုက် တိုက်ခိုက်နေတာလေ။ သူဘယ်လိုလုပ် လှုပ်ရှားဖို့ အခွင့်သာပါမလဲ"

မိစ္ဆာသားရဲ ဘုရင်ကြီးတွေလည်း မိုးထိအောင်ကို ထိုးနေတဲ့ အရှိန်အဝါတွေနဲ့ အတူ အင်အား ပြင်းထန်စွာ နင်ကို ဆက်ပြီး တိုက်ခိုက်လို့ နေကြပါတယ်။

နင်လည်း အင်မော်တယ် မှော်ရတနာပေါင်းများစွာရဲ့ တိုက်ခိုက်မှု အောက်မှာ ဖိနှိပ်ခံနေရလို့ ပါ။ ဒီလက်နက်ကိုင်သူ အားလုံးက အနည်းဆုံး နှစ်ပေါင်း ငါးသိန်းလောက် အသက်ရှင်သန်ခဲ့တဲ့ လွတ်မြောက် အင်မော်တယ် တစ်ဦးလောက်ကို စွမ်းပြီး ရွှေဝက်ဝံဘုရင်ကြီးဆို နှစ်တစ်သန်းကျော် နေထိုင်ခဲ့တဲ့ လွတ်မြောက်အင်မော်တယ် တစ်ဦးလောက်ကို အစွမ်းထက်နေပါတယ်။

"အား"

ပုလဲတစ်လုံး နင်ကို ထိမှန်လို့ သွားခဲ့သလို နင်လည်း သွေးတစ်ပွက် အန်ထုတ်လိုက်ပါတယ်။

"မြန်မြန်..."

"သူသေတော့မယ်"

"သတ်ဟေ့.."

မိစ္ဆာသားရဲ့ ဘုရင်ကြီးတွေအားလုံး နင်ကို သတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ် မခံလိုက်ကြပါဘူး။

ဒါပေမဲ့ ဒီအချိန်မှာ ပဲ နင်က စိတ်ထဲကနေ ကျိတ်ပြုံးလိုက် ပါတော့တယ်။

"အချိန်တန်ပြီပေါ့..."

ရွှစ်

နင်နဲ့ မလှမ်းမကမ်း အကွာမှာ တော့ နောက်ထပ် လူရိပ်တစ်ခု ပေါ်ထွက်လို့ လာခဲ့ပါပြီ။ ဒါကတော့ အစွမ်းထက်လှတဲ့ အရှိန်အဝါတွေ ဖြာထွက်လို့ နေတဲ့ ဝတ်စုံနက်ဝတ် ဂျီနင်ပါ။ သူ့အရှိန်အဝါက နောက်ပိုင်းအဆင့် မြေကမ္ဘာအင်မောတယ် တစ်ဦးရဲ့ အရှိန်အဝါတွေပါ။ သူ့ကျောမှာ တော့ ဓားအိမ်တစ်ခုကို လွယ်လို့ ထားပြီး ဓားပုံရိပ် တော်တော်များများ ဓားအိမ်ထဲမှာ ရှိလို့ နေပါတယ်။

ရွှစ် ရွှစ် ရွှစ်

အနက်ရောင် ဝတ်စုံဝတ် နင်က လက်ကို ညွှန်လိုက်တဲ့ အခါမှာ တော့ အနက်ရောင် ဓားပုံရိပ် ကိုးခု ပျံထွက်လို့ လာခဲ့ပါပြီ။

"မိုးကောင်းကင်ထွန်ခြစ်"

အနက်ရောင် ဝတ်စုံဝတ် နင်ရဲ့ မျက်လုံးတွေမှာ အေးစက်စက် အငွေ့အသက်တို့ ဖြာထွက်နေလို့ ပါ။ ချက်ချင်းဆိုသလိုပဲ ကြည်လင်လို ကနေတဲ့ အနက်ရောင် ဓားကြီးကိုးချောင်းဟာ မိုးကောင်းကင်ကို ထိုးခဲ့

လို့ သွားခဲ့ပါပြီ။ မိုးကောင်းကင်မှာ တော့ အမာရွတ်တစ်ခု ထင်ကျန်ရစ် နေခဲ့ပါတယ်။

ဒီပညာရပ်ကို ဘာဖြစ်လို့ မိုးကောင်းကင်ထွန်ခြစ်လို့ သိကြတာလဲ...။

ဒီပညာရပ်က ဓားကို ထွန်ခြစ်သဖွယ် အသုံးပြုထားတာပါ။ သာမန် လူသားတွေက လယ်စိုက်ရာမှာ မြေကြီးကို ထွန်ခြစ်ကြောင်း အတိုင်း ခွဲ ဖို့ ရာ ထွန်ခြစ်ကို အသုံးပြုကြတယ်လေ။ နင်ရဲ့ ဓားဟာလည်း ထွန်ခြစ် အလား မဟာမိုးကောင်းကင်ရဲ့ တည်ရှိမှုကို လယ်ကွက်ထဲက မြေပြင် ကို ခွဲလိုက်တဲ့ အား ဆွဲခွဲလိုက်တာပါ။ ကောင်းကင်ထက်မှာ အနက်ရော င် အမာရွတ်ကြီး ၉ ခု ပေါ်လို့ လာခဲ့ပြီး မိစ္ဆာသားရဲ ဘုရင်ကြီးတွေဆီ တိုးဝင် သွားပါတော့တယ်။ ဒီမှာ မှ ၃ ဦးဟာ ပိတ်မိလို့ သွားခဲ့ပါပြီ။

"ဒါက မူလအမွှာပဲ..."

"ဒီလူသားမှာ မူလအမွှာရှိတယ်လား..."

"ပြီးတော့ နောက်ပိုင်းအဆင့် မြေကမ္ဘာ အင်မော်တယ်..."

မိစ္ဆာသားရဲ ဘုရင်ကြီးတွေအားလုံး တုန်လှုပ်ချောက်ချားလို့ သွားကြ ပါတယ်။ နင်ရဲ့ မူလအမွှာက ထွက်ပေါ်လာလာချင်းမှာ ပဲ မဟာကောင်း ကင်ဘုံရဲ့ တာအိုဖခင်ကြီး မိုးကောင်းကင်ထွန်ခြစ် တီထွင်ခဲ့တဲ့ မိုးကော င်းကင်ထွန်ခြစ် ဓားသိုင်းကို အသုံးပြုလိုက်ခဲ့တာပါ။ သူက ဒီဓားကွက် ကို ထိပ်တန်းအဆင့် အင်မော်တယ် ဓားပျံ ၉ ချောင်းနဲ့ အသုံးပြုလိုက် တာလေ။ ဒီဓားတွေက မိုးကောင်းကင်ထွန်ခြစ် ဓားသိုင်းကိုသာ သီးသန့် အသုံးပြုဖို့ စီစဉ်ထားတဲ့ ဓားတွေပါ။ အခုလက်ရှိ နင်ရဲ့ အစွမ်းအထက် ဆုံး ဓားသိုင်းကတော့ ဒီဓားသိုင်းပါ။

နင်က ကြယ်တာရာဖမ်း နတ်ဘုရားလက်သိုင်းနဲ့ ကျွဲတစ်ထောင်

ဓားကြီးကို ကိုင်ဆွဲ အသုံးပြုလိုက်ရင် သန့်စင်သောယန် မှော်ရတနာကို အသုံးပြုတဲ့ အလား စွမ်းအားတွေ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါက မိုးကောင်းကင် ထွန်ခြစ် ဓားကိုးချောင်းထဲက တစ်ချောင်းချင်းစီကို အသုံးပြုလိုက်တဲ့ အင်အားနဲ့ ယှဉ်လိုက်ရင် အဆများစွာ အင်အားပြင်းထန်ပါတယ်။ ဒါပေမဲ့ မိုးကောင်းကင်ထွန်ခြစ် ဓားကိုးချောင်းလုံးကို အသုံးပြုလိုက်ရင်တော့... ကျွဲတစ်ထောင် ဓားကြီးက နည်းနည်းတောင် အားပျော့ကောင်း ပျော့သွားနိုင်ပါတယ်။

"အား.. မဖြစ်နိုင်ဘူ..."

"မြန်မြန် ကာလိုက်..."

"မြန်မြန်...."

တခြားမိစ္ဆာသားရဲ့ ဘုရင်ကြီးတွေလည်း ကူညီပေးဖို့ ရောက်လို့ လာခဲ့ပါပြီ။ မိုးကောင်းကင်ထွန်ခြစ် ဓားသိုင်းကို ရင်ဆိုင်လိုက်ရတဲ့ မိစ္ဆာသားရဲ့ ဘုရင်ကြီး ၃ ဦးကလည်း သေချာ ကာကွယ်လိုက်ကြပါတယ်.. ဒါပေမဲ့ .. သူတို့ မကာကွယ်လိုက် နိုင်ခဲ့ပါဘူး။

သွေးပျက် ချောက်ချားမှုတွေဟာ မိစ္ဆာသားရဲ့ ဘုရင်ကြီး ၃ ဦးမျက်လုံးတွေမှာ ပြည့်နေလို့ ပါ။

ဝုန်း ဝုန်း ဝုန်း

၃ ဦးလုံး နေရာတင်ကို အသက်ပျောက် သွားခဲ့ကြပါပြီ။

နင်ရဲ့ မူလအမွှာရဲ့ မိုးကောင်းကင်ထွန်ခြစ် ပညာရပ်ဟာ နင်ရဲ့ အစွမ်းအထက်ဆုံး ပညာရပ်ပါ။ ဒါက အရမ်း အရမ်းကို မြန်ဆန်လွန်းပါတယ်။ မိစ္ဆာသားရဲ့ ဘုရင်ကြီး ၃ ဦးလုံးလည်း နားလည်ခဲ့ကြပါတယ်။ ဒီဓားသိုင်းကို သူတို့ လက်ရှိအဆင့်နဲ့ ကာကွယ်လို့ လည်း မဖြစ်နိုင်သလို တ

ည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း တာအိုတံဆိပ်တော် အကြီးကိုလည်း အသုံးပြုလို့ အချိန် မလုံလောက်တော့တာကိုပါ။

ဝုန်း

နင်ရဲ့ မူရင်းခန္ဓာကိုယ်လည်း အရှေ့ကို ပြေးတက်သွားသလို သူ့ရဲ့ မူလအမွှာကလည်း မိုးကောင်းကင်ထွန်ခြစ် ဓားသိုင်းနဲ့ တခြားမိစ္ဆာသားရဲ ဘုရင်ကြီးတွေကို တိုက်ခိုက်လိုက်ပါတယ်။ ကျန်နေတဲ့ မိစ္ဆာသားရဲ ဘုရင်ကြီးတွေလည်း ဆောက်တည်ရာမရ ချောက်ချားလို့ သွားခဲ့ကြပါတော့တယ်။

အစောပိုင်းက သူတို့ နဲ့ ဆက်တိုက်ကို တိုက်ခိုက်ခဲ့တာကြောင့် ဘယ်သူက ဘာပညာကို အသုံးပြုလည်း ဆိုတာ နင်သေချာ သိလို့ထားပြီးပါပြီ။ ဆိုရိုးစကာအရဆို ကိုယ့်ကိုယ်ကိုယ် သိဖို့ လိုအပ်သလို ရန်သူအကြောင်းကိုလည်း သိထားဖို့ လိုအပ်တယ်တဲ့ ။ ဒီလိုမှ တိုက်ပွဲတိုင်း အောင်မြင်မှာ ပါတဲ့ ။ သူ့ရဲ့ မူလအမွှာက မိုးကောင်းကင်ထွန်ခြစ် ဓားသိုင်းကို အသုံးပြုလိုက်တဲ့ အခါမှာ တော့... ၁၁ဦးထဲက အားအနည်းဆုံးကို ပစ်မှတ်ထားပြီး အသုံးပြုခဲ့တာပါ။ ဒါကြောင့် သူတိုက်ခိုက်မှု အောင်မြင်ခဲ့တာလေ။

ဝုန်း

နင်ရဲ့ မူလခန္ဓာကနေလည်း အင်အားအစွမ်းတွေ ပေါက်ကွဲ ဖြာထွက်လို့ လာခဲ့ပါပြီ။ အစောပိုင်းက နင်ရဲ့ အင်မော်တယ် ဓားတွေဟာ အစွမ်းအစချင်း သိပ်ပြီး မကွာခြားခဲ့ပါဘူး။ ကျွဲတစ်ထောင် ဓားကြီးရဲ့ အစွမ်းတွေကိုနင် ဖုံးကွယ်ထားခဲ့လို့ ပါ။ ဒီဓားခြောက်လက်လုံးဟာ အစွမ်းချင်း အတူတူပဲလို့ ရန်သူက ယုံကြည်ခဲ့တယ်လေ။ ဒါပေမဲ့ အခု တကယ်တိုက်ခိုက်တဲ့ အခါမှာ တော့ နင်လည်း ဘာမှ မထိမ်ချန်ထားတော့ပါဘူး။ အစွ

မ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်လိုက်ပါတော့တယ်။

"သတ်"

ကျွဲတစ်ထောင် ဓားကြီးဟာ မိတာ သုံးရာ အရွယ်ရောက် နေခဲ့ပြီး သားပါ။ ဒီဓားကြီးနဲ့ ခုတ်လိုက်တဲ့ အခါမှာ တော့.. ဓားခုတ်ချက်ရဲ့ အပေါ်မှာ ကျွဲအိုကြီးရဲ့ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လို့ လာခဲ့ပါပြီ။ ဒီကျွဲ အိုကြီး ဆီကနေ ကြောက်စရာ ကောင်းလွန်းလှတဲ့ ဓားကိစ္စမ်းအင်တွေ ဖြာထွက်လာခဲ့လို့ ပါ။ ဓားကြီးက ခုတ်ပိုင်းလိုက်တဲ့ အခါမှာ တော့ အင် မတန်ကြီးမားတဲ့ နတ်နဂါးနက်ကြီး တစ်ကောင်အလား ပြောင်းလဲလို့ သွားခဲ့ပါပြီ။

ရန်သူ တစ်ဦးချင်းစီ အဓိကထား တိုက်ခိုက်မှုမှာ တော့... မိုးကောင် ကင်ထွန်ခြစ် ဓားတွေတောင် ဒီ ဓားကြီးကို မမီခဲ့ပါဘူး။ ကျောက်စိမ်း ဖားဘုရင်ကြီးဟာ ဒဏ်ရာ အပြင်းအထန် ရလို့ သွားခဲ့ပြီး နင်ရဲ့ ဒက် နော့ဓားတွေရဲ့ ဒုတိယ ဓားချက်အောက်မှာ တော့ အသက်ပျောက် သွား ရပါတော့တယ်။

"နောက်ဆုတ်တော့..."

ရွှေဝက်ဝံ ဘုရင်ကြီးလည်း အံကိုတင်းတင်းကြိတ်ပြီး ဒေါသတကြီး အော်ဟစ်လိုက် ပါတော့တယ်။

"နောက်ကျသွားပြီကွ..."

အစောပိုင်းက နင်ပညာကုန် ထုတ်မသုံးပဲ ထိမ်ချန်ထားရတာက အ ခုလို အခြေအနေမှာ အင်ပြည့်အားပြည့် တိုက်ခိုက်နိုင်ဖို့ ပါ။ ဘာကိုမှ ထိ မ်ချန်မထားပဲ သူ့ရဲ့ မူလအမွှာကော မူရင်းခန္ဓာကိုယ်ပါ အင်ပြည့်အားပြ ည့် တိုက်ခိုက်လိုက်ပါပြီ။ အရမ်းကို မြန်ဆန်လွန်းတဲ့ မူလအမွှာရဲ့ တိုက်

ခိုက်မှုကြောင့် မိုးကောင်းကင်ထွန်ခြစ် ဓားတွေဟာ
ကောင်းကင်ထက်မှာ အမာရွတ်ကြီးကို ဖြစ်စေခဲ့ပါတယ်။ ဒီ မိုးကောင်
ကင်ရဲ့ အမာရွတ်ကြီး ကိုးခုဟာ မိစ္ဆာသားရဲ့ ဘုရင်ကြီးတွေရဲ့ အသက်
ကို လာရောက် နုတ်ယူသွားခဲ့ပါပြီ။

Chapter 2 ပြီးပါပြီ။
ဆက်ပါဦးမည်။
